

NAME: Hein Htet

English:

I am an international student from Myanmar. I completed Bachelor and Master of Information Science and Technology at University of Technology (Yatanarpon Cyber City), Myanmar. Fortunately, in February 2018, I've got a chance to study at Professor Funabiki's laboratory about ten days. I learnt lots of research which are carried out under the supervision of Professor Funabiki and these all are very interesting. At that time, I hope how it'll be good if I've a chance to study under the guidance of Professor Funabiki.

After almost two years later, my dream really came true. I've got a great chance to study at Professor Funabiki sensei's laboratory. I came to Japan on 26th September 2019. Currently, I am a first year Ph.D.'s student.

I am carrying out in a research that is forming the Elastic User-PC Computing System. The main idea of this research is to develop time and cost effective computing environment by using idling resources of PCs for the developing countries. Our supervisor, Professor Funabiki is very kind and supportive to all the students. Professor Funabiki gives valuable suggestions and guidance on each student in accordance with their representative research factor every day. Also, Professor Funabiki always directs how to promote our knowledge and vision relate with doing research.

At Funabiki-lab, international students from different countries are studying and doing research. Lab members are helping each other and we can get my students from several countries. Moreover, we can also have the opportunity to study Japanese language, then practice with Japanese students at our lab and they all are very kind, supportive, and helpful.

Okayama University is located in an area with good weather and it is also a nice place to study and extend our knowledge. Also, our Professor Funabiki cares on each student and we have weekly lab meetings and seminars. That is a good situation to share knowledge with another student. Professor gives lots of advice based on our research on such kinds of meeting and how to continue step by step correctly to the next. Therefore, I strongly recommend to come and do research in Professor Funabiki's lab if you are really interested in doing research and improving your future.

အမည်:ဟိန်းထက်

မြန်မာ:

ကျွန်တော်ကမြန်မာနိုင်ငံမှပညာလာရောက်သင်ကြားနေတယ့်ကျောင်းသားတစ်ရောက်ပါ။ အင်ဂျင်နီယာဘွဲ့နှင့်မဟာအင်ဂျင်နီယာဘွဲ့များကိုနည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)မှပီးမြောက်ခဲ့ပါတယ်။ကျွန်တော်ဟာ၂၀၁၈ခုနှစ်ဖေဖေဝါရီလမှာကံကောင်းစွာဖြင့် ပါမောက္ခFunabikiရဲ့သုတေသနဌာနမှာ ဆယ်ရက်ခန့်လေ့လာခွင့်ရခဲ့ပါတယ်။ပါမောက္ခFunabikiရဲ့ကြီးကြပ်မှုအောက်မှာဆောင်ရွက်နေကြတယ့်စိတ်ဝင်စားဖို့ကောင်းတယ့်သုတေသနများကိုလေ့လာခဲ့ပါတယ်။အဲဒီအချိန်တုန်းကကျွန်တော်သာပါမောက္ခ Funabikiရဲ့လမ်းညွှန်မှုအောက်မှာလေ့လာဆည်းပူးခွင့်ရခဲ့မယ်ဆိုရင်ဘယ်လောက်တောင်ကောင်းမလဲဆိုပီး မျှော်လင့်ခဲ့မိပါတယ်။

နောက်ထပ်၂နှစ်နီးပါးကြာပီးတယ့်အခါမှာတော့ကျွန်တော်ရဲ့အိပ်မက်များအမှန်တကယ်ဖြစ်လာခဲ့ပါတယ်။ ပါမောက္ခFunabikiရဲ့ သုတေသနဌာနမှာ လေ့လာခွင့်ရမယ့် အခွင့်အရေးကြီးတစ်ခုရရှိခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၉စက်တင်ဘာလ၂၆ရက်နေ့မှာကျွန်တော်ဂျပန်နိုင်ငံကိုလာခဲ့ပါတယ်။လက်ရှိမှာတော့ပထမနှစ်ပါရဂူ ကျောင်းသားဖြစ်ပါတယ်။

ကျွန်တော်ဟာ Elastic User-PC Computing System ဆိုတယ့် သုတေသနအောက်မှာ ပါဝင်ဆောင်ရွက်နေပါတယ်။ အဓိကရည်ရွယ်ချက်က အားလပ်နေတယ့် ကွန်ပျူတာများရဲ့ resources ကိုအသုံးချပီး အချိန်နဲ့ငွေကြေးသက်သာစေမယ့် ဖွံ့ဖြိုးဆဲတိုင်းပြည်မှာ အသုံးချနိုင်မယ့် computing environmentတစ်ခုကိုတည်ဆောက်နေခြင်းပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ပါမောက္ခFunabikiဟာအရမ်းကို ကြင်နာတတ်ပီးတော့ ကျောင်းသားအားလုံးကိုလည်း ကူညီထောက်ပံ့ပေးပါတယ်။ ပါမောက္ခ Funabiki ဟာ တန်ဖိုးရှိသောအကြံဉာဏ်များနဲ့ကြီးကြပ်မှုများကိုကျောင်းသားတစ်ဦးချင်းစီရဲ့သုတေသနအလိုက်နေ့တိုင်းညွှန်ကြားပြသပေးပါတယ်။ဒါ့အပြင်ပါမောက္ခFunabikiဟာသုတေသနလုပ်ဆောင်မှုနဲ့ပါတ်သတ်ပီးကျွန်တော် တို့ရဲ့အတွေး၊အမြင်များကိုဘယ်လိုမြှင့်တင်ရမလဲဆိုတာကိုလည်းအမြဲတမ်းညွှန်ကြားပါတယ်။

ပါမောက္ခ Funabiki ရဲ့ သုတေသနဌာနမှာ နိုင်ငံတကာမှကျောင်းသားတွေ လာရောက်ပညာလေ့လာနေပီး၊ သုတေသနများဆောင်ရွက်လျက်ရှိပါတယ်။နိုင်ငံတကာမှသူငယ်ချင်းတွေအများကြီးလည်းရရှိနိုင်သလို ကျောင်းသားများဟာလည်းတစ်ဦးနဲ့တစ်ဦးအပြန်အလှန်ကူညီပေးကြပါတယ်။ဒါ့အပြင်ကျွန်တော်တို့ဟာ

ဂျပန်ဘာသာစကားကိုလေ့လာလိုရတယ့်အပြင်၊ ဌာနမှာရှိတယ့်ဂျပန်ကျောင်းသားလေးများနဲ့လည်းစကားပြောလေ့ကျင့်နိုင်ပါတယ်။ သူတို့ဟာအရမ်းကိုကြင်နာပီးကူညီပေးတတ်ကြပါတယ်။

Okayamaတက္ကသိုလ်ဟာကောင်းမွန်တယ့်ရာသီဥတုရှိပီးတော့၊ ကျွန်တော်တို့ရဲ့ဗဟုသုတများကိုတိုးမြှင့်နိုင်၊ ပညာရပ်တွေကိုလေ့လာဆည်းပူးလိုကောင်းမွန်တယ့်နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင်၊ ပါမောက္ခ Funabikiဟာကျောင်းသားတစ်ဦးချင်းစီကိုဂရုစိုက်ပီးတော့အပါတ်စဉ်ဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲများလည်းပြုလုပ်ပေးပါတယ်။ ဒါတွေဟာကျောင်းသားများအတွက်အပြန်အလှန်ဗဟုသုတများဖလှယ်နိုင်မယ့်အခြေအနေကောင်းတစ်ခုလည်းဖြစ်ပါတယ်။ ဆွေးနွေးပွဲများမှာပါမောက္ခ Funabikiဟာသက်ဆိုင်ရာသုတေသနအလိုက်အကြံဉာဏ်များစွာကိုပေးပီးတော့ဆက်လက်လုပ်ဆောင်ရမယ့်အချက်များကိုလည်းမှန်မှန်ကန်ကန်လုပ်ဆောင်နိုင်အောင်လမ်းညွှန်ပေးပါတယ်။ ဒါကြောင့်မို့လို့မင်းသာအမှန်တကယ်သုတေသနဆောင်ရွက်ရာမှာစိတ်အားထက်သန်တယ်။ အနာဂတ်ကိုမြှင့်တင်ချင်ရင်ပါမောက္ခ Funabikiရဲ့သုတေသနဌာနကိုလာရောက်ပီးသုတေသနများပြုလုပ်ပါလို့ အကြံပြုတိုက်တွန်းပါတယ်။